

# Alien Emergency Medical (AEM)

## COVID-19 အတွက် ကုထုံး နှင့် အကဲဖြတ်စိစစ်ခြင်း

### နောက်ခံ

Alien Emergency Medical (AEM) အစီအစဉ်သည် အရေးပေါ်ဆေးကုသမှုခံယူရန် အရည်အချင်း ကိုက်ညီသူများနှင့် နိုင်ငံသားဖြစ်ရန် အရည်အချင်းမပြည့်မီသူများ (သို့မဟုတ်) ရွှေ့ပြောင်းနေထိုင်ခွင့် မရှိသူများ သို့မဟုတ် 5-နှစ် ဘား အစီအစဉ်နှင့် မကိုက်ညီသူများ အတွက်သာ ဖြစ်ပါသည်။

လိုအပ်ချက်နှင့် ကိုက်ညီသော အရေးပေါ်အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- အရေးပေါ်အခန်း လိုခြင်း
- အတွင်းလူနာ အဖြစ် ဆေးရုံတွင်နေရန်လိုခြင်း
- ပြင်ပလူနာအဖြစ် ခွဲစိတ်ကုသခြင်း
- ကျောက်ကပ်ဆေးခြင်း
- ကင်ဆာကုထုံး
- ကိုယ်ခံအားချဆေးဝါးများ

### အစီအစဉ် ပြင်ဆင်မွမ်းမံချက်

ဖြစ်ပွားလျက်ရှိသော [COVID-19 ကပ်ရောဂါ](#)နှင့်စပ်လျဉ်း၍ the Health Care Authority (HCA) မှ [အရေးပေါ်စည်းမျဉ်းတစ်ရပ်](#)ကို ပြဋ္ဌာန်းထားပါသည်။အဆိုပါ စည်းမျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- အရေးပေါ်အခြေအနေဟူ၍ သတ်မှတ်နိုင်သော COVID-19 အတွက် ကုထုံး နှင့် အကဲဖြတ်စိစစ်မှုကို ထည့်သွင်းဖော်ပြထားသည်။
- စမ်းသပ်စစ်ဆေးခြင်းနှင့် ကုထုံးရရှိနိုင်မှုများတွင် ရုံးများ၊ ဆေးခန်းများ သို့မဟုတ် telehealth ကျန်းမာရေး စောင့်ရှောက်မှု စနစ်များ ပါဝင်ပါသည်။
- ခွင့်ပြုထားသော ဝန်ဆောင်မှုများ။ COVID-19 ရောဂါပိုးတွေ့သူများတွင် ဆေးဝါးများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝန်ဆောင်မှုများကိုပါ ရရှိနိုင်ပါသည်။ COVID-19 ရောဂါပိုးရှိနိုင်မည့်သူများအနေဖြင့် ပြန်လည်ပြသမှုများ လုပ်ရန်လိုနိုင်ပြီး ဆေးဝါးများလည်း ရရှိနိုင်ပါသည်။

### လျှောက်ထားနိုင်ပုံ

အသက် 19 မှ 64 အတွင်းရှိ အရွယ်ရောက်ပြီးသူများ

- **အွန်လိုင်းမှတစ်ဆင့်- [Washington Healthplanfinder](#) သို့** ဝင်ရောက်ဖတ်ရှုပါ
- **မိုဘိုင်းလ် အက်ပ်မှတစ်ဆင့်- [WAPlanfinder app](#) ကို** ဒေါင်းလုပ် ရယူပါ
- **စာရွက်ဖြင့်- [ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့် လျှောက်လွှာ \( 18-001P\)](#)**
- **ဖုန်းနံပါတ်- 1-855-923-4633**

အသက် 65 နှစ်နှင့် အထက်၊ မျက်မမြင်များ၊ မသန်မစွမ်းဖြစ်နေသူများ သို့မဟုတ် နာတာရှည် ဝန်ဆောင်မှုလိုအပ်နေသူများ

- **အွန်လိုင်းမှတစ်ဆင့်- [Washington Connection](#)**
- **စာရွက်ဖြင့်- [အိုမင်းမစွမ်းဖြစ်နေသူများ၊ မျက်မမြင်များ၊ မသန်မစွမ်းသူများနှင့် နာတာရှည် ပြုစုစောင့်ရှောက်မှုလိုသူများ ခံစားခွင့် လျှောက်လွှာ \(18-005\)](#)**
- **ဖုန်းနံပါတ်- 1-877-501-2233**

AEM ဖက်စ် မျက်နှာဖုံးစာမျက်နှာ၏ COVID-19 အကျိုးဝင်မှုအတွက် လျှောက်ထားခြင်းအပိုင်းအောက်တွင်ထည့်သွင်းဖော်ပြထားပါသည်။

5/20/2020